

Yalë neineng sügpu, Chang. Nangnü


အလုပ်ကြိုးစား တိရှိပျေား






Atsahyah chupu
Chang.Nangnü atsak- te
sangbüv amiut nëh yah.

အစာရှာထွက်တဲ့ ပျားကလေးရယ် ပန်းလှလှလေးသူရာတယ်။




Süngteibüv asong vu ngu a,
sangbüv këjeng mëriyaungzë
ketkësa net.

နှင်းဆီနီလေးသူတွေတော့ ဝတ်ရည်စုပ်လိုပျော်လှပေါ့။




Chang.Nangnü pei pei reng,
vihphörügbüvse arong nisangbüvlë
amiut nëh ngu net.

ပျော်ကလေးဆက်ပျော် နေကြာဝါတွေသူတွေတာ။



Nisangbüv këjeng mëriyaungzë
Chang. Nangnü o ketkësa net.

နေကြာဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေါ့။



Chang.Nangnü pei pei reng,
amiut nēh kedei arong ketsügbüvlé
ngu net.


ပျော်မြန်မာ အရှင်းပြာပျဉ်းမပန်းတွေသူတွေတာ။



OC


Ketsügbüv këjeng mëriyaungzë
Chang.Nangnü o ketkësa net.

ပျဉ်းမဝတ်ရည်သူစုပ်တော့ ပျားကလေးဖျော်လှပါ။




Chang. Nangnü pei pei reng, amiut
nëh yeottsüg arong
chinoktsügbüvlë ngu net.

ပျော်လေးကတ်ပျော် စိန်ပန်းပြာတွေသူတွေတာ။



Chinoktsügbüv këjeng
mëriyaungzë
Chang. Nangnü o ketkësa net.

စိန်ပန်းပြာဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေါ့။




Chang.Nangnü pei pei reng, amiut
nëh lhüvmëyüvbüvlë ngu net.

ပျားကလေးဆက်ပွဲလာ နွယ်စိမ်းပန်းတွေသူတွေတာ။



Lhüvmëyüvbüv këjeng
mëriyaungzë Chang.Nangnü
o ketkësa net.


နယိစိမ်းဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေါ့။



Tütsat më khi të pei pei zë, neineng
sangbüv yah.

မမောမပန်း ပုံသန်းကာကြိုးစား ပန်းထွေရှာ။


Jō



Sangbüv këjeng nüngthérüg yah ngu
lüv khüvt pë lengmeizë
nangnüye zha pei pei vu.

ဝတ်ရည်မျိုးစုံရသည့်အခါ အားရကျွန်ပ်ကာ ပျေားအုံရှိရာသူပုံသွား။


JR



JG

Yalë neineng sügpu ,
Chang. Nangnün̄g.

အလုပ်ကြီးစားကိုရွှေပျား။





မကူးရိနာဂ လူငယ်များအစည်းအရုံးမှ ရေးသားပြဋ္ဌသည်။

